

မိုဝ်းသီဝိဇ္ဇာ

MURDDHA CITTA

ဣဝိမ္မေဝဗ္ဗန္တေ နမော

OM AWIGHNAM ASTU NAMO SIDDHAM

မိုဝ်းသီဝိဇ္ဇာ မိဝာ ပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော

Sembah bakti miwah pangastawan titiang majeng ring paduka bhatara-bhatari
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော ပဏ္ဍိတေ မိဝာပဏ္ဍိတေ
sasuwunan titiang sami, riantukan wantah malarapan panghyangning kalih paswecan Ida
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော

Sang Hyang Widi Wasa asung kertawaranugraha nyresti jagat jangkep rawuhing
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော

sadagingnya sami, mawinan wenten kahuripan sekala niskala ring bhuwana agung
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
miwah ring bhuwana alit. Manut dresta, desane kamanggehang dados pasayuban krama
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
desa rawuhing kulawarga pawongannya sami, mawastu raris desane kamanggehang
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
pinaka pawakan bhuwana agung, pawongannya kamanggehang pinaka pawakan
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော

bhuwana Alit.

မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
Sotaning pawakan bhuwana agung, desane taler kamanggehang pinaka pawakan
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
bhawa mahurip, sane kacirenin antuk wentene pakilit Tri Hita Karana sane tan
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော

dados pasahang, luwire :

- မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
- Parhyangan, inggih punika : sahanan parhyangan panyiwian desa, genah
မိဝာပဏ္ဍိတေ မိဝာပဏ္ဍိတေ ဣဝိမ္မေဝဗ္ဗန္တေ နမော
- ngarcana bhawan Ida Sang Hyang Parama Wisesa, pinaka jiwa pramanan

ប្រធានស្នងការ
PRATHAMAS SARGAH
ហេតុអ្វីប្រធានការងារ
ARAN LAN WAWIDANGAN DESA
ហេតុអ្វី
Pawos 1

121 ។ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

(1) Desa pakraman puniki mawasta Desa Pakraman Kukuh.

121 ។ តើ ត្រូវប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ ។

(2) Jebar kakuwub wawidangannya mawates nyatur desa :

ហា សិសិ រដ្ឋបាលស្រុកស្រីសោយ ។ ត្រូវប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ

ha. Sisi wetan : Tukad Yeh Ge;

គា សិសិ ភ្នំពេញ ។ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

na. Sisi kidul : Desa Pakraman Banjar Anyar lan Desa Pakraman Senapahan;

ដា សិសិ ភ្នំពេញ ។ ត្រូវប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ

ca. Sisi kulon : Tukad Yeh Dati;

ហា សិសិ រដ្ឋបាលស្រុកស្រីសោយ ។ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

ra. Sisi lor : Desa Pakraman Pengembungan, Desa Pakraman Adeng lan Desa Pakraman Kuwum.

121 ។ តើ ត្រូវប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

(3) Jebar kakuwub wawidangan sane kawengku antuk wates-wates inucap ring

ហា តើ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

ajeng, wenten kirang langkung 350,25 etar.

121 ។ សរុប ត្រូវប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

(4) Sane kamanggehang ngranjing dados kakuwub wawidangan desa pakraman

ប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ ។

puniki, manut dresta, luwire :

ហា ប្រើប្រាស់ឈ្មោះ រដ្ឋបាលស្រុកស្រីសោយ រដ្ឋបាលស្រុកស្រីសោយ

ha. Pupulan karang paumahan sane sinanggeh palemahan desa pakraman;

គ) រុស្ស៊ីសារិភ្នំបុរី ហ្នឹងហ្នឹង រុស្ស៊ីភ្នំ គាត់ប្រក្រតី ហ្នឹងហ្នឹង
na. Setra, carik miwah tegal sane wenten ring kakuwub wawidangan desa
បក្សមន្ត្រីសារិភ្នំ ហ្នឹងហ្នឹង បក្សមន្ត្រី ហ្នឹងហ្នឹង បក្សមន្ត្រី ហ្នឹងហ្នឹង
pakraman puniki sajabaning palemahan desa pakraman, manggeh
ក្រៅហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង
ngranjing dados telajakan Desa Pakraman Kukuh.

១១) រុស្ស៊ី បក្សមន្ត្រីសារិភ្នំ ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ៖

(5) Desa pakraman puniki kaepah dados 12 banjar pakraman, luwire :

- ហ) ក្រៅបក្សមន្ត្រីសារិភ្នំ
- ha. Banjar Pakraman Menalun;
- គ) ក្រៅបក្សមន្ត្រីសារិភ្នំ
- na. Banjar Pakraman Lodalang;
- ឃ) ក្រៅបក្សមន្ត្រីសារិភ្នំ
- ca. Banjar Pakraman Mekar Sari;
- ង) ក្រៅបក្សមន្ត្រីសារិភ្នំ
- ra. Banjar Pakraman Amerta Sari;
- គ) ក្រៅបក្សមន្ត្រីសារិភ្នំ
- ka. Banjar Pakraman Tengah;
- ឃ) ក្រៅបក្សមន្ត្រីសារិភ្នំ
- da. Banjar Pakraman Munggal;
- ង) ក្រៅបក្សមន្ត្រីសារិភ្នំ
- ta. Banjar Pakraman Dalem Kerti;
- ឃ) ក្រៅបក្សមន្ត្រីសារិភ្នំ
- sa. Banjar Pakraman Batanwani;
- ហ) ក្រៅបក្សមន្ត្រីសារិភ្នំ
- wa. Banjar Pakraman Denuma;
- ហ) ក្រៅបក្សមន្ត្រីសារិភ្នំ
- la. Banjar Pakraman Tegal;
- ង) ក្រៅបក្សមន្ត្រីសារិភ្នំ
- ma. Banjar Pakraman Tatag;
- ហ) ក្រៅបក្សមន្ត្រីសារិភ្នំ
- ga. Banjar Pakraman Pande.

១២) ខេត្តសារិភ្នំ ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹងហ្នឹង ហ្នឹង

- 121 កែវី គាស្យត្យទាត្រា សហ បុត្រាត្រា សគារ បង្កើត
- (3) Ngrajegang kasukertan desa saha pawongannya sekala lan niskala.

ប្រទេសស្វរ្ជា
 TRTIYAS SARGAH
 ស្យត្យ ទាត្រា បត្រា
 SUKERTA TATA PAKRAMAN
 បញ្ជី 1
 Palet 1
 ហិក្រា
 Indik Krama.
 បុត្រា 4
 Pawos 4

- 131 សហគមន៍ ដំណើរការ បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
- (1) Sahananing sang jenek mapaumahan ring wawengkon wawidangan Desa
 បត្រា បត្រា បត្រា បត្រា បត្រា បត្រា
 Pakraman Kukuh, sinanggeh warga desa.
- 141 បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
- (2) Warga desa inucap ring ajeng, linggihnyane wenten 3 (tigang) soroh :
 ហា បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
 ha. Warga desa sane maagama Hindu tur sareng nyungkemin Kahyangan
 បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
 Desa Pakraman Kukuh, sinanggeh Krama Desa Pakraman Kukuh;
 ហា បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
 na. Warga desa maagama Hindu sane wantah nyarengin ring pawongan
 បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
 miwah palemahan kewanten, sinanggeh Krama Tamiu, sane kasulurang
 បង្កើត បង្កើត បង្កើត បង្កើត បង្កើត បង្កើត
 manut pararem;

၈၂ ဝဲကဲ ဂုဏ်ကဲ ဂုဏ်ကဲယ ဝဲကဲယ ဟိန္ဒူ သဂုဏ် ပန္နဲဒ် ကာပူကဲဒ် ဟဲဟဲကဲဒ်
 ca. Warga desa boya maagama Hindu sane wantah nyarengin ring pawongan
 ဝဲကဲဒ် ပန္နဲဒ်ယ ဟိန္ဒူ ပန္နဲဒ်ကဲဒ် သိကဲကဲဒ် ဟဲယျဲ သဂုဏ် ကာပူကဲဒ် ဝဲကဲဒ်
 miwah palemahan kewanten, sinanggeh Tamiu sane kasulurang manut
 ဟဲဟဲဒ်
 pararem.

ဟဲဟဲဒ်
 Pawos 5

သဲယဲ ပန္နဲဒ်
 Dasar pakraman :

၂၈၂ သဲယဲ ပန္နဲဒ် ဝဲကဲ သဂုဏ် သဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်

(1) Sahanan krama desa sane sampun marabian, patut ngawit dados krama desa
 ကာပူဒ်
 ngarep.

၂၈၂ သဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်
 (2) Satunggil krama, manut karendahan kulawargannya, patut keni sinalih tunggil
 ဟဲယဲဒ် ဝဲကဲ

ayah-ayah :

ဟဲ ဟဲယဲ ပန္နဲဒ်

ha. Ayahlan Ngarep;

ကဲ ဟဲယဲ ပန္နဲဒ်

na. Ayahlan Balu.

၂၈၂ သဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်

(3) Sasengker ngawit tedun ngayah :

ဟဲ ဝဲယဲ ပန္နဲဒ် ဝဲကဲ သဂုဏ် ဝဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်

ha. Marep ring krama desa sane mawit saking pawiwahan, patut ngawit
 ဝဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်

tedun ngayah ring wusan nyepi tawur kasanga;

ကဲ ဝဲယဲ ပန္နဲဒ် ဝဲကဲ သဂုဏ် ဝဲယဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ် ဝဲကဲ ပန္နဲဒ်

na. Marep ring krama desa sane mawit saking ngarangin sane sareng makrama

ဟယဟန္တု ဟုဗုဒ္ဓါၤမၤကၤ ကၤမုၤလၢၤ ဝဲၤကၤပၤပုၤဗါၤ
balu remban, sane kasulurang manut pararem;

၈၁ ကၤလၢၤ ကၤလိၤနွိၤနါၤနီၤနီၤ ဟယဟန္တု ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ
na. Balu ngelintik, keni ayahan balu manut balunnyane, yan lanang keni
ဟယဟန္တု ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ
ayahan lanang, yan istri keni ayahan istri.

၂၉၁ ဝဲၤကၤပၤပုၤဗါၤ ကၤညိၤ ဝဲၤကၤပၤပုၤဗါၤ ကၤညိၤ ဝဲၤကၤပၤပုၤဗါၤ ကၤညိၤ ဝဲၤကၤပၤပုၤဗါၤ
(3) Ritatkala ngardi wawangunan marep kabuatan desa pakraman, kramane sajaba

နီၤနီၤ ဟယဟန္တု ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ
keni ayahan manut kecape ring ajeng, taler keni paturunan sakadi ring sor :

ဟၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

ha. Paturunan sama wibhaga manut pararem;

၈၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

na. Dana punia, manut kalascaryan sang madana punia.

၂၉၂ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

(4) Krama desa, kadadosang :

ဟၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

ha. Mapuankid utawi tan tedun ngayah / parum :

၂၈၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

1). Rikala mapawangunan, ngerabin, nangun panca yadnya, nandur,
ကၤလၢၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

kaluwasan, masenger dewasa;

၂၉၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

2). Keni dadawuhan saking guru wisesa;

၂၉၂ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

3). Kapialang, luwire : sungkan, matepetin, kalayusekaran,
ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

lan sakancan punika.

၈၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

na. Dados ngwakilang ring jadma tiosan, sane sampun menek daa/truna

၈၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

ca. Dados ngampel utawi numbas ayahan, prade :

၂၈၁ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ ဝဲၤကၤပၤပုၤဗါၤ

- ၁၇၁) ၁). Dados pegawai negeri utawi pegawai perusahaan swasta;
ဥပဒေရေးရာဝန်ထမ်းများနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုပေးသည့်အဖွဲ့အစည်းများ
 - ၂). Magenah ring desa sewosan malantaran ngrereh pakaryan.
အထူးသဖြင့် ညွှန်ကြားမှုနှင့် အထူးအဖွဲ့အစည်းများ
- ၁၇၂) ၁). Dados nyeledii utawi nyuksukin krama ngarep yan sampun mayusa
၂၇၇၂ ဝိသေသစစ်ဆေးမှုနှင့် အသက် ၁၇ နှစ်အထက် ဝိသေသစစ်ဆေးမှု
- 17 (pitulas) warsa utawi sampun marabian.

ပုဂ္ဂလိကပိုင်ဆိုင်မှု
Pawos 8

အထူးအဖွဲ့အစည်းများ

Kapatutan krama tamiu lan tamiu:

- ၁၇၁) အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ
- (1) Krama tamiu lan tamiu, patut madana punia ring desa/banjar pakraman, manut
အထူးအဖွဲ့အစည်းများ
- kalascaryan.
- ၁၇၂) အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ၊ အထူးအဖွဲ့အစည်းများ
- (2) Krama tamiu lan tamiu, patut polih pasayuban marupa pamitulung rikenjakan
အထူးအဖွဲ့အစည်းများ
- katiben pancabhaya.

ပုဂ္ဂလိကပိုင်ဆိုင်မှု
Pawos 9

ပထမအဖွဲ့အစည်းများ

Paturunan miwah laluputan :

- ၁၇၁) ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ
- (1) Paturunan miwah peson-peson sajeroning ngulati kasukertan desa/banjar
ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ
- pakraman, kapitegenang ring krama desa/banjar pakraman.
- ၁၇၂) ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ
- (2) Desa/banjar pakraman, wenang maweh laluputan ayahan miwah peson-peson
ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ၊ ပထမအဖွဲ့အစည်းများ
- ring sang inggiling linggih miwah sang kawelasarsan.

- ၁၈၁။ ကာသိကဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- ca. Kasinoman, pinaka juru gumancang (juru arah).
- ၁၉၁။ သဂေကခိကဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (2) Sajeroning ngenterang kasukertan ka niskala, Bandesa Adat, patut misinggihang ပဗေဒါပိနက ဂျေဂျေဗေဒါပိနက
- pamangku kahyangan desa.
- ၂၀၁။ ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (3) Krama desa taler ngadegang Kerta Desa, mawit saking prajuru sane sampun ပဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- puputing panumaya, sang wikan ring adat miwah agama, perbekel miwah sane လိယာဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- lian, sane kasulurang manut pararem.
- ၂၁၁။ ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (4) Krama desa taler ngadegang tatelik desa sane kasinanggeh Pecalang Desa, သဂေကခိကဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- sane kasulurang manut pararem.
- ၂၂၁။ ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (5) Krama desa taler patut ngadegang Panureksa, sane maderbe amongan nureksa ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- druwen desa pakraman, sane kasulurang manut pararem.
- ၂၃၁။ ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (6) Ngajegang pangayah desa, sane kasulurang manut pararem.

ပဗေဒါပိနက ဂျေဂျေဗေဒါပိနက
Pawos 12

- ၂၄၁။ သွဗ်ဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- (1) Swadharmaning Bandesa Adat, luwire :
- ဟ။ ကဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- ha. Ngenterang paruman-paruman desa pakraman;
- က။ ကဗေဒါပိနက ဂျေဂျေဗေဒါပိနက ဂျေဂျေဗေဒါပိနက
- na. Ngenterang panglaksanaan sadaging awig-awig miwah pamutus-pamutus

ဥပေ ဂုဏ်၊ မဂုဏ် သိက္ခာ၊ ပကပ္ပေ၊

krama desa, sane sinanggeh pararem;

၈၂။ တကမ ဝိပဒ္ဓိ ဣဂုဏ်၊ ဣဗေ ဣဗေ ဣဗေ ဝိပဿေ၊ မဂုဏ်၊ ဥပေ၊
ca. Ngraksa miwah nudonang tata-titine migunayang sarajabrana druwen
ဂုဏ်၊
desa.

၈၃။ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
ra. Nuntun saha ngenterang krama desa rawuhing warga desa sami, ngupadi
ကမုဗ္ဗေ၊ ဣဗေ၊ ဣဗေ၊
kasukertan sekala lan niskala;

၈၄။ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
ka. Nuntun saha nyaksi upacara sangaskaraning kahuripan sane mabuat,
ဝိဇ္ဇာ၊ သိက္ခာ၊ တကမ၊ မဂုဏ်၊ ဣဗေ၊ ဣဗေ၊
minakadi sane ngilitang sulur pakulawargan;

၈၅။ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
da. Nuntun saha ngenterang warga desa, nginggilang sang hyang agama,
ကမုဗ္ဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
kasucian kahyangan, kasucian palemahan, kasucian pawongan, miwah
ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
tata-titine migunayang setra;

၈၆။ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
ta. Mawosin miwah niwakang pamutus marep ring wicaran krama desa;

၈၇။ တကမ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
sa. Ngwakilin desa pakraman, matemuang babawos ring sapisira ugi;

၈၈။ တကမ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
la. Lan sane sewosan sane wenten pakilitnya ring desa pakraman.

၈၉။ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
(2) Tata-titine nglaksanayang swadharma inucap ring ajeng, tan maren patut satinut
ဝိဇ္ဇာ၊ သိက္ခာ၊ တကမ၊ မဂုဏ်၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
ring daging awig-awig, pararem, dresta miwah pamutus paruman krama desa
ဣဗေ၊
pakraman.

၉၀။ တကမ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊
ပကမ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊ ဣဗေ၊

- (3) Panglaksanane ring ajeng patut kasiarang ring desa / banjar pakraman, kasapungkuripun.
 ၂၈၃၁ ဆွမကျွေး ဟူမမိ ဆွမကပူဇော်ကောယျော့မာဂျယန္တီမဂုဏေ ပဗ္ဗေမာဓါ
- (4) Sumakuta utawi sumanggup natak pamutus paruman krama desa pakraman, ngeninin swadharman sowang-sowang prajuru.
 ၂၈၄၁ ကရိန္ဒြာမိဂုဏာပိဂုဏာပိ ပုဂ္ဂေ

ပုဂ္ဂလိက
Pawos 13

ပဗ္ဗေမာဓိ ဂုဏာပိဂုဏာပိ ဟူမမိ ပုဂ္ဂေ ဂုဏာပိ ပဗ္ဗေမာဓါ ဟူမမိဂုဏာပိ
Patias utawi olih-olihan prajuru desa pakraman, luwire :

- ဟ။ လှပဇာနည်ကောယျော့မိပိဂုဏာပိဂုဏာပိ
- ha. Luput reramon utawi peson-peson;
- က။ လှပဇာနည်ကောယျော့မိပိ ဟူမမိဂုဏာပိ ပဗ္ဗေမာဓါ
- na. Luput paturunan marep ring kabuatan desa pakraman;
- ဆ။ ဂုဏာပိ ဟူမမိ ဟူမမိ
- ca. Polih tanding tengah;
- က။ ဂုဏာပိ ပုဂ္ဂလိကဂုဏာပိဂုဏာပိကောယျော့မိပိ ဟူမမိ ဟူမမိ
- ra. Polih pah-pahan upon-upon palaba carik utawi tegal druwen desa
 မာဏုဗျော့မိပိ
 manut pararem;
- က။ ပဗ္ဗေမာဓိပုဂ္ဂလိကမာဏုဗျော့မိပိ
- ka. Patias sewosan manut pararem.

ပုဂ္ဂလိက
Pawos 14

- ၂၈၅၁ ပုဂ္ဂေ ဂုဏာပိ ပဗ္ဗေမာဓါ ကာဗျော့မိပိ ၅ ဝါရံ ဝါရံ ဝါရံ ဝါရံ ဝါရံ ပုဂ္ဂလိက
 (1) Prajuru desa pakraman, kapilih nyabran 5 warsa, ngawit saking padewasane
 ကာဗျော့မိပိ ပုဂ္ဂေ ဂုဏာပိ ပဗ္ဗေမာဓါ
 kaadegang prajuru desa pakraman.
- ၂၈၆၁ ပုဂ္ဂေ ဂုဏာပိ ပဗ္ဗေမာဓိပိ ဟူမမိပိ ဟူမမိပိ
 (2) Prajuru desa pakraman sane swadharmanya sampun puputing sengker, kengin

ကပိလိဒု ဗလိဒု ဟပိမာရိ။

kapilih malih apisan.

၂၉၁

(3)

ပဟိဟိန္ဒိကဒုက တဒိတိ ပုဂ္ဂေဟု ဂုသလ ပဗ္ဗေယျာကေပုပိဂုဟု ကပဗ္ဗိကေသံ

Pariindikane ngadegang prajuru desa pakraman sakaluwire, kapastikayang

ဗလကပကောဟုဗ္ဗေယျာ ဂုသလ ပဗ္ဗေယျာ ကပိတပိန္ဒြေဗ္ဗေယျာ။

malarapan paruman krama desa pakraman tur kaingkupin antuk krama.

၂၉၂

ပုမန္တဂုသပုဂ္ဂေဟု ဂုသလ ပဗ္ဗေယျာ၊ မကေဒိ ။

(4)

Wusan dados prajuru desa pakraman, sangkaning :

ဟ၊ ဂုမဒ/ဟိ။

ha. Seda/lina;

က၊ ပိန္ဒြေဗ္ဗေယျာ ဗလန္တကန္တလကောဂုသ ပဗ္ဗိကေ။

na. Pinunas ngraga malantaran jalaran sane pastika;

ခ၊ ပျဲဗလန္တ ဗလပုဂ္ဂေဟုပိမိကေ။

ca. Swadharmannya sampun puputing sengker;

ဂ၊ ကပုမန္တ/ကဂုသကသံ ဂုဟလိဒု ဗ္ဗေယျာ ဂုသလ ဗုဒ္ဓိဟိပိ ပဗောဟိ။

ra. Kawusanang/kanorayang olih krama desa duaning iwang pamargi,

ဗကပိ ဝိလံ တမာရ။

menawi nilar sesana;

က၊ ကပုမန္တ ဟန္တဗ္ဗေယျာ ဂုသလ မကေဒိ ဂုသန္တိဗ္ဗေယျာ တကေပယသံ

ka. Kawusanang antuk krama desa sangkaning nenten prasida nglaksanayang

ပျဲဗလ တကေဒိ၊ မဟိန္ဒိဗ္ဗေယျာ။

swadharma langkungan ring 6 (enem) sasih.

၂၉၂

ကဂုန္တပိန္ဒြေ၊ ကပုမန္တ ဟုမပိ ကဂုသကသံ ပုဂ္ဂေဟု ဂုသလ ပဗ္ဗေယျာ၊ ပဗောဟိ

(5)

Ngentosin, ngwusanang utawi nganorayang prajuru desa pakraman, patut

ကဗောဟိ၊ မဂိဂုဟာဒိ ပဟုဗ္ဗေယျာ ဂုသလ ပဗ္ဗေယျာ ကပိတပိန္ဒြေကပိန္ဒြေ

kamargiang sajeroning paruman krama desa pakraman tur kaingkupin antuk pinih

ကိန္ဒိန္တလိဒု ပဒု ဗိတ၊ မကေဒိ ကိဂုသကသံ ဗ္ဗေယျာ ဂုသလ မဂုသကပုဂ္ဂေဟု။

kedik kalih pah tiga saking gebogan krama desa sane rawuh.

patut digelis atur supeksa maka buatan panepake; yan piwal, sang mamurug
ပိင်္ဂဲ ကေတိကေတိန္တိန္တိယဒုတေယျပုဗ္ဗိ။

wenang katibakin danda, manut pararem.

- ၂၇၅
(3) ကျွန်ုပ်တို့၏ အစီအစဉ်များသည် အကျိုးရှိစေရန်အတွက် အကျိုးရှိစေရန်အတွက်
Kulkul sekaa-sekaa miwah kulkul pondokan-pondokan, tan kalugra
ကရုဏာရှိစွာ ဖြစ်ပေါ်စေရန်အတွက် အကျိုးရှိစေရန်အတွက် / ကျွန်ုပ်တို့၏
nyawerin utawi matchin sukat miwah tatepakan kulkul desa/banjar pakraman;
ပျက်စီးမှုများကို ဖြစ်ပေါ်စေရန်အတွက် ပိင်္ဂဲ ကေတိကေတိန္တိန္တိယဒုတေယျပုဗ္ဗိ။
prade mamurug, sang mamurug taler wenang katibakin danda, manut pararem.

ပဏ္ဍိတိ ၂၃

Palet 4

ဟိန္ဒိကောဂျဗာဏိ။

Indik Paruman

ပာဗာသိ ၂၇၅

Pawos 17

၂၇၅ ဆရာကောဂျဗာဏိ ဂုဏ်ထူး ပဏ္ဍိတိကျမ်းပုဒ်များ

- (1) Dudonan paruman ring Desa Pakraman Kukuh, luwire :

ဟ။ ပာဗာသိ ဂုဏ်ထူး ဂုဏ်ထူး ကလိဒါ ဟိန္ဒိ ပျဏ်း

ha. Paruman krama desa wenten mah kalih, inggih punika :

၂၇၅ ပာဗာသိ ဟိန္ဒိ ပျဏ်း ပာဗာသိ ကေတိကေတိန္တိန္တိယဒုတေယျပုဗ္ဗိ

- 1). Paruman Agung, inggih punika paruman sane katedunin olih krama
ဂုဏ်ထူး ပဏ္ဍိတိ သမိ။

desa pakraman maka sami.

၂၇၅ ပာဗာသိ ဟိန္ဒိ ပျဏ်း ပာဗာသိ ကေတိကေတိန္တိန္တိယဒုတေယျပုဗ္ဗိ

- 2). Paruman Alit, inggih punika paruman sane kawalinin olih
ပျဏ်း ဂုဏ်ထူး ဂုဏ်ထူး ကလိဒါ ဟိန္ဒိ ပျဏ်း ကလိဒါ ကလိဒါ
prajuru sowang-sowang banjar, kawentenang nityakala nyabran
ဟိန္ဒိ ပျဏ်း ကလိဒါ

awarsa wusan tawur kasanga;

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
na. Paruman padgatakala, rehning wenten indik sane dahat mabuat sane

បង្កើតការងារសម្រេចសហគ្រាស ដោយស្របច្បាប់។
pacang kabawosang, sane karihinin antuk tatibak arah-arah;

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

na. Paruman krama banjar, kawentenang manut pamastika miwah pararem
រួមមានការងារសម្រេចសហគ្រាស

sowang-sowang banjar pakraman;

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

na. Paruman prajuru/kerta desa, kawentenang manut kabuatan;

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

na. Paruman sekaa-sekaa, kawentenang manut kabuatan.

131 បញ្ចេញសេចក្តីសម្រេចសហគ្រាស/ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

(2) Pamargin paruman desa/banjar pakraman, patut nganutin dudonan :

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

na. Paruman wahu kengin kakawitin sasampune katedunin antuk pinih kedik
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

kalih pah tiga saking sang patut ngamiletin paruman, kamanggala antuk
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

ហើយការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
tengeran suaran kulkul, mabusana adat bali, tan kalugra makta gagawan
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
sakaluwire, karihinin antuk ngarcana bhagawan panyarikan,

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
មេត្តាសម្រេចសហគ្រាស

majalaran widi widhana lan cane;

ka. បញ្ចេញសេចក្តីសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

na. Maka pangawit, kalaksanayang panyacak pangesep, karuntutin antuk
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
nyacak dadosan, wahu kalanturang antuk parum; sasampun parumane
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
puput, patut kacacak malih, tur sane kasep, sang ninggal paruman miwah
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
sane nosa, wenang katibakin danda, sane ageng alitipun,

ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។
ការងារសម្រេចសហគ្រាស រួមមានការងារសម្រេច ដោយស្របច្បាប់។

kasulurang manut pararem;

ca. Maka pamastika wahu kengin nyacak pangesepe, kasulurang manut manupurup

pararem;

ra. Sajeroning paruman tan kalugra ngwetuang wak ghora minakadi ngardi
biota; sang mamurug, wenang keni pamidanda bea pacamil, sakadi
dandaning anguman-uman ring paseban, sane kasulurang manut pararem;

ka. Pamutus babawos sane briuk sapanggul utawi ingkup, punika sane
kaaptiang tur kamanggehang; prade nenten prasida, pamutus babawose
mangda kacumponin antuk pinih kedik kalih pah tiga saking sang
ngamiletin paparuman.

127
(3) Prade daging paparumane nenten kaingkupin, prajuru desa/banjar pakraman
mangda ngilikang babawos, saha pamutusnya mangda kararemin antuk krama
desa/banjar pakraman, bilih jantos ping tiga taler nenten prasida
kaingkupin, prajuru desa/banjar pakraman dados nunas bawos ring kerta desa;
bilih pamutus kerta desa taler nenten kaingkupin, prajuru desa/banjar
pakraman, kengin nunasang indike punika ring Majelis Madya Desa Pakraman
manut dudonan.

၁၉၅

ပုဂံပရိသတ်

Pawos 18

၁၉၅ မိတ်ကရိ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ပါဝင်ရန်

(1) Sajeroning paruman krama desa, Bandesa Adat patut nyiarang pamargine ဂုဏ်ထူး ဂုဏ်ထူး ပရိသတ် ဝေဒနာပရိသတ် ။

ngenterang desa, pamekas ngeninin indik :

ဟ။ ဗျူဟာပရိသတ် ဝေဒနာပရိသတ် ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ်

ha. Munjuk lungsuring gebogan pakraman saha ayah-ayahnyane, minakadi မျက်စိ မြင်ကွင်း ဝေဒနာပရိသတ် ပာမာနွေ ဂုဏ်ထူး
sulur arthabranan druwen desa pakraman;

က။ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ဝေဒနာပရိသတ် ပာမာနွေ ဂုဏ်ထူး

na. Pangrencanan prajuru, ngeninin utsahan desane kapungkur.

၁၉၅ ပာမာနွေ ဂုဏ်ထူး ဂုဏ်ထူး မိတ်ကရိ မိတ်ကရိ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ်

(2) Pamutus paruman krama desa sane sinanggeh pararem, kamanggehang maka ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ဝေဒနာပရိသတ် ။

pamitegep panglaksanaan awig-awig.

ပုဂံပရိသတ်

Pawos 19

၁၉၅ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ဝေဒနာပရိသတ် ပာမာနွေ ဂုဏ်ထူး

(1) Paruman prajuru desa pakraman, kawenangang wantah ngrincikang pangrencana ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ပာမာနွေ ဂုဏ်ထူး
marep ring utsahan desane kapungkur.

၁၉၅ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် ဝေဒနာပရိသတ် ဝေဒနာပရိသတ်

(2) Paruman prajuru desa pakraman, tan kawenangang ngamedalang tategenan ring ဝေဒနာပရိသတ် မိတ်ကရိ မိတ်ကရိ မိတ်ကရိ
krama desa, saderenge kaingkupin antuk krama desa.

၁၉၅ ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ် / ဝေဒနာပရိသတ် ဝေဒနာပရိသတ်

(3) Pamutus paruman prajuru/kerta desa, kengin ngwetuang pasuara manut daging ပာမာနွေ ဂုဏ်ထူး မိတ်ကရိ မိတ်ကရိ မိတ်ကရိ
pituduh sang ngawa rat, utawi ngonekang pamutus sane pecak sampun dados ပာမာနွေ ဂုဏ်ထူး ဝေဒနာပရိသတ်

သုက္ခေ ဖာရေ ဝေဝေယံ
SUKERTA TATA AGAMA

ပဏ္ဍိတိ ၁၇၁

Palet 1

ဟိန္ဒိဂန္ထပယော

Indik Dewa Yadnya

ပာပာမိ ၁၅၅၁

Pawos 22

၁၇၁ ကာဟျာဏန္ဒဟျာဏန္ဒာကောပိဗျန္တရေ ဂုဏာတေ ပဗြေဗန္ဓက္ခရံပုဗ္ဗိယံ ဝ

(1) Kahyangan-kahyangan panyiwian krama Desa Pakraman Kukuh, luwire :

ဟ၊ ကာဟျာဏန္ဒိတေ ဝ ပုဏ ဂုဏာတေ / တာဂုဏ ဒေဝျံ ပုဏ ပုဏိဒု ပုဏ ဘဏ္ဍိဗျံဗျာ

ha. Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh, Pura Dalem Gede, ပုဏ ဘဏ္ဍိဗျံဗျာ ဒေဝ

Pura Dalem Sema Jawa;

ခ၊ ကာဟျာဏန္ဒဟျာဏန္ဒာကောပိဗျန္တရေ ဂုဏာတေ သဂုဏ ဂုဏန္တိကောဟိန္ဒိဗျာခါ

na. Kahyangan-kahyangan panyiwian krama desa sane wenten paiketan

ဂိ ပုဏပန္တိဒါ သဗျာဂ သဂုဏ ဗလိဏဒံ ဂိ ဗြိ ကာဟျာဏဂုဏ

ring prabhawan Ida Bhatara sane malinggih ring Tri Kahyangan Desa

ဗိန္ဒာကောဝိ ဝ ပုဏ ပုဏပဗိဗျာ ပုဏပုဏပဗိဗျာ ဒေဝ ပုဏ ဘဏ္ဍိဗျာ

minakadi : Pura Prajapati, Pura Prajapati Sema Jawa, Pura Dangka lan

ပုဏ ကာဟျာဏန္ဒိဒဂုဏာခါ

Pura Kahyangan Kedaton.

၁၅၅ ဖါတကောဂိဂုဏာသန္တကံ ဂိ ဂုဏာဝဲဂုဏာဝဲ ကာဟျာဏန္ဒိက္ခမပိ ဟါဒါ

(2) Tegak piodalan ring sowang-sowang kahyangan inucap ring ajeng, ကာဗတဟိ သကောဝိ ဂိ ဂုဏာ ပုဏိန္ဒိ ဝ

kamanggehang sakadi ring sor puniki :

ဟ၊ ပုဏ ဂုဏာတေ / တာဂုဏ ဒေဝျံ ဂိ ဂုဏိန္ဒ ပုဏိဂုဏာပုဏ ပုဏ္ဍိဗျာဏန္ဒါ

ha. Pura Desa/Bale Agung, ring rahina redite, wage wuku dungulan;

ခ၊ ပုဏ ပုဏိဒု ဂိ ဂုဏိန္ဒ ပုဏပဗိဗျာ နန္ဒိဂုဏာခါ ပုဏ္ဍိဗျာဏန္ဒါ

na. Pura Puseh, ring rahina wraspati, kliwon wuku langkir;

သ၊ ပုဏ ဘဏ္ဍိဗျံဗျာ ဂိ ဂုဏိန္ဒ ဝေဝေယံ နန္ဒိဂုဏာခါ ပုဏ္ဍိဗျာဏန္ဒါ

ca. Pura Dalem Gede, ring rahina saniscara, kliwon wuku klurut;

121) សំ ទាន់ប្រឹក្សា គោរព ភារកិច្ច ឯករាជ្យ ប្រជាជន ៖

(3) Sang tan kawenang kaadegang dados pamangku, luwire :

ហា រាជានុបត្រ ប្រជាជន ៖ រាជានុបត្រ ប្រជាជន ប្រកាស ប្រកាស ប្រកាស ប្រកាស

ha. Cedangga, luwire : peceng, perot, cungh lan sapanunggalannya;

គា សាសនា ប្រជាជន សាសនា ប្រជាជន សាសនា ប្រជាជន

na. Sapa sira ugi sane nenten kapatutang manut pararem;

សា គ្រប់ គ្រប់ គ្រប់ គ្រប់ គ្រប់ គ្រប់ គ្រប់ គ្រប់

ca. Nandang sakit ila, ayang, buduh miwah pinungkan sane tan keneng
ហើយ គ្រប់ គ្រប់

tinamban;

រា សំ ទាន់ប្រឹក្សា គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

ra. Sang maderbe parilaksana nenten becik.

131) ប្រកាស គោរព ភារកិច្ច ៖

(4) Prabea kapamangkuan :

ហា ប្រកាស គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

ha. Prabea adiksa widi utawi ngwintenang pamangku, kamedalin miwah
គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

kalaksanayang antuk krama desa;

គា ប្រកាស គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

na. Marep ring prabean pitra yadnya ring pamangku krama desane patut
ឯករាជ្យ ប្រជាជន គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

maweh dana punia atiwa-tiwa, manut pararem.

141) ប្រកាស គោរព ភារកិច្ច ឯករាជ្យ ប្រជាជន

(5) Pamangku, patut ngamanggehang sesana miwah agem-ageman pamangku.

ស្វាធារមន្ត ប្រជាជន ៖

Swadharmaning pamangku :

ហា រាជានុបត្រ ប្រជាជន ប្រកាស ប្រកាស ប្រកាស ប្រកាស

ha. Ngenterang upacara piodalan ring kahyangan sane kaempon utawi ring

ပကျတၢၣ်ကျၢၣ်သံၣ်ကွၢၣ်

pakubon sowang-sowang krama;

ကၢၤ ပျၢၣ်သံၣ်ကွၢၣ် ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 na. Prade sinalih tunggil pamangku kahyangan desa kapialang utawi cuntaka,
 ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ဟံၣ်ကွၢၣ်သံၣ်ကွၢၣ်
 rikala piodalan ring pura sane kaempon, kengin nyelang pamangku
 ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 kahyangan druwen desa sane tiosan, utawi nuhur sang sulinggih,
 ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်

katitenin antuk prajuru ;

သၢၤ ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 သၢၤ Yan Pamangku kalayusekaran wenang anglepas swadharma, kasulurang

ca. ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 manut pararem;

၇၁ၤ ဟံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 ၇၁ၤ Yan Pamangku sampun tigang rahina ngayah ring pura sane kaempon,

ra. ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 kancit wenten kulawargannya kalayusekaran, pamangku inucap tan

ကံၣ်ကွၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 keneng cuntaka, sakewanten nenten kengin budal salamin piodalan;

ကၢၤ ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 ကၢၤ ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 ကၢၤ ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်

ka. Mungguh tedun ring palinggih-palinggih kahyangan desa miwah ngiyasin
 ပျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်

pralingga-pralingga;

သၢၤ ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်
 သၢၤ ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်

da. Ngrajegang sesanan pamangku.

ပကျတၢၣ်ကျၢၣ်သံၣ်ကွၢၣ်

Pawos 25

ပကျတၢၣ်ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ် ကျၢၣ်သံၣ်ကွၢၣ်

Patias utawi olih-olihan pamangku, luwire :

- ဟၢ ပၤကၢၤလၢမၤခွဲၤပၤန့ၢ် နီၤကၢၤလၢ ဗျုၤဖၢၤယုၤန့ၢ် ဂၢၤမဲၤဂၢၤမဲၤ
- ha. Panyolasan miwah sarin canang rikala muput yadnya ring sowang-sowang ပၤကျၢၤကၢၤခွဲၤပၤ
pakubon krama;
- ခၢ ဂူၤဂၢၤကျၢၤန့ၢ် နီၤကၢၤလၢ ဗျုၤဖၢၤယုၤန့ၢ် ဂၢၤမဲၤဂၢၤမဲၤ
- na. Upon-upon carik miwah tegal manut pararem;
- ဆၢ လျုၤပျၢၤမၤခဲၤပၤန့ၢ် ဂၢၤမဲၤဂၢၤမဲၤ
- ca. Luput pakaryan miwah reramon ;
- ဘၢ ဂၢၤလိၤ ဟၢပၤန့ၢ် နီၤကၢၤလၢ ဂၢၤပၤန့ၢ် ဝေၤမိၤ နီၤကၢၤလၢ
- ra. Polih apahkalih sarin canang rikala wenten aci ring kahyangan sane ကၢၤမိၤဂၢၤမဲၤဂၢၤမဲၤ
kaemponin;
- ခၢ လျုၤပျၢၤမၤခဲၤပၤန့ၢ် ပျၢၤမၤခဲၤပၤန့ၢ် ကၢၤမိၤဂၢၤမဲၤဂၢၤမဲၤ
- ka. Luput saluwiring prabean wawangunan ring kahyangan sane kaemponin.

ပၤကၢၤလၢ ၁၅၁

Pawos 26

- ၁၅၁ ပၤမၤကၢၤလၢ နီၤကၢၤလၢ ဂၢၤမဲၤဂၢၤမဲၤ
- (1) Pamangku kagentosin, riantukan :
ဟၢ ဂၢၤမဲၤဂၢၤမဲၤ
ha. Seda/lina;
ခၢ ပိၤကျၢၤန့ၢ် နီၤကၢၤလၢ နီၤကၢၤလၢ မၤပၤန့ၢ်
na. Pinunas ngraga, menawi kageringan miwah sapanunggilannya;
ဆၢ ကၢၤမိၤဂၢၤမဲၤဂၢၤမဲၤ နီၤကၢၤလၢ နီၤကၢၤလၢ
ca. Kawusanang antuk krama, riantukan nilar sesanan pamangku.
- ၁၅၂ ဟၢမၤကၢၤလၢ နီၤကၢၤလၢ ဂၢၤမဲၤဂၢၤမဲၤ
- (2) Tatacarane ngadegang miwah ngentosin pamangku, kasulurang manut pararem.

ပၤကၢၤလၢ ၁၅၂

Pawos 27

ဟီၤခွဲၤပၤန့ၢ် နီၤကၢၤလၢ နီၤကၢၤလၢ ဂၢၤမဲၤဂၢၤမဲၤ
Indik kasukertan kahyangan, kadudonang sakadi ring sor puniki :

၁၅၈၁ သုန္ဒရီနွယ်ဗျာဏ်တော်ကဗျာပုဂံပုဂံ

(1) Sane nenten kalugra ngranjing ka pura, luwire :

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

ha. Sang katiban cuntaka, minakadi sebel ngraga :

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

1). Sebel kandel ngrajaswala, salami dereng mabresih;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

2). Sebel antuk ngembasang putra, salami 42 rahina, pateh ring sang
ကဗျာပုဂံပုဂံ

karuron;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

3). Sebel pangantenan, sadereng mabiakala utawi
ကဗျာပုဂံပုဂံ

makala-kalaan;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

4). Sebel riantukan kalayusekaran, jantos puputing sengker sane
ကဗျာပုဂံပုဂံ

kaingkupin jeroning pararem.

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

na. Makta sahananing babaktan sane sinanggeh ngletehin, manut kecap sastra
ကဗျာပုဂံပုဂံ

agama;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

ca. Sato agung minakadi wawalungan suku pat, sajawaning rikala
ကဗျာပုဂံပုဂံ

mapepada;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

ra. Anak alit sadereng mayusa tigang sasih;

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

ka. Mabusana sane tan manut kadi tatacaraning ngranjing ka pura, sadereng
ကဗျာပုဂံပုဂံ
polih wak-wakan utawi pituduh saking prajuru desa pakraman.

၁၅၈၁ သံသရာဗျာဏ်တော်ကဗျာပုဂံပုဂံ

၁၉၉

ပာဏာပါဠိ ၂၈

Pawos 28

၁၉၈၁ ယၢၣ်တၢ်ဒုၣ်တၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ပုၤတၢ်ဒုၣ် နၢၣ်တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ်
 (1) Yan wenten jadma karawuhan ring pura boya sangkaning nyanjan tur ngawinang
 ကၢၣ်ပုၤတၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ် တၢ်ဒုၣ်
 kramane biapara, wenang keni dewa danda lan artha danda, sane kasulurang
 ဝၢၣ်တၢ်ဒုၣ် တၢ်ဒုၣ်

manut pararem.

၁၉၈၂ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 (2) Prade kahyangan desane kahanan durmanggala minakadi kapancabhayan,
 ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 pamangku patut digelis masadok ring prajuru desa pakraman.

၁၉၈၃ ဟိန္ဒိဗျူဟာ/ဝုပဏာ/ဝုပဏာ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 (3) Indik upakara/upacara pamahayun kadurmanggalan kahyangan desa, mapagamel
 ကိစ္စဗျူဟာ/ဝုပဏာ/ဝုပဏာ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 kecap sastra agama, sane kasungkemin olih krama desa.

ပာဏာပါဠိ ၂၉

Palet 2

ဟိန္ဒိဗျူဟာ/ဝုပဏာ

Indik Resi Yadnya.

ပာဏာပါဠိ ၂၉

Pawos 29

၁၉၈၄ သံ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 (1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru desa
 ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 pakraman miwah Parisada Hindu Dharma Indonesia.

၁၉၈၅ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 (2) Prajuru desa pakraman patut ngawas lan nitenin tur wenang mialangin, prade
 ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 kacihsan wenten indik sane tan manut kecap sastra agama, tur sareng nyaksi
 ဝုပဏာ/ဝုပဏာ ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ် ကၢၣ်ပုၤတၢ်ဒုၣ်
 kecap sastra agama, sane kasungkemin olih krama desa.

- upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman
 ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဟိတိပူဇနာယူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍
- krama desa tegep rauhing wates kawenangannya muput yadnya.
- ၂၅၁ ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍
- (3) Krama desa patut madana punia sapatmadeg miwah ring panglepas Sang
 သွလိဗျာဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍
- Sulinggih riwekas, katuntun antuk prajuru desa.
- ၂၅၁ သွလိဗျာဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍
- (4) Sang Sulinggih wenang polih laluputan ayahan miwah peson-peson.

မဟာမာဏ် ၂၅၁
 Pawos 30

- ၂၅၁ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- (1) Sajeroning muput yadnya, Sang Sulinggih patut ngutamayang muput yadnya ring
 ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- wawengkon Desa Pakraman Kuku, sasampune puput, wahu muput, yadnya ring
 ဗြဟ္မဂုဏ်တစ်ပြဟူ၍ ဗြဟ္မဂုဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- wawengkon desa tiosan utawi ka dura desa.
- ၂၅၁ ဗြဟ္မဂုဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- (2) Krama desane sami, patut sareng nitenin katuntun antuk prajuru, mangda sahanan
 သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- yadnya sane kalaksanayang olih sowang-sowang krama desa, kapuput olih
 သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍ သွလိဗျာဏ်တစ်ပြဟူ၍
- Sulinggih utawi Pinandita, manut kawenangannya sowang-sowang.

1271 ມິສາລິນຸ ອາດາມາດ ສາລາມາດ/ອາດາມາດ ອາດາມາດ
 (1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadok ring
 ປູງຽງ
 prajuru.

1272 ສູວາດາມາດ/ບາງສາລາມາດ ມ

(2) Swadharmaning desa/banjar :

ບາ ສາລາມາດ/ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

ha. Kelihan banjar/Kelihan adat, patut maritatas sang kaduhkitan,
 ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ
 napike sawane pacang kapendem, makingsan ring geni utawi lantur
 ສາລາມາດ

kaabenang;

ສາ ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

na. Kelihan adat raris nepak kulkul tengeran kalayusekaran;

ສາ ປູງຽງ ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

ca. Prade kapendem, panyanggran krama banjar salanturnya manut sakadi
 ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ
 sane sampun kaunggahang jeroning pararem, jantos papendemane puput;

ກາ ປູງຽງ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

ra. Prade makingsan ring geni, panyanggran krama banjar salanturnya,
 ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ
 manut kadi daging pararem, jantos pamargin upacarane puput;

ສາ ປູງຽງ ສາລາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

ka. Prade kaabenang, panyanggran krama banjar salanturnya, manut kadi
 ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ
 daging pararem, jantos pamargin upacarane puput.

1273 ອາດາມາດ ອາດາມາດ ອາດາມາດ

(3) Tan kalugra nginepang bangbang.

1274 ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ ອາດາມາດ

(4) Desane maweh galah ring sang kalayusekaran sajeroning pitung rahina kengin

ហាហិបហិហសេបតិ វុបត្តិក្ខត្រេហត្តិវាស្សុនិ ឯ យេមគ ។
atiwa-tiwa, sajawaning wenten kabuatan tios saking sang yajamana.

- 1១1 ឃាតាគាបិគ្គិមត្តិបុ បញ្ចុវាវត្តិ បិវុវាវត្តិ បត្រមត្តិក្សុវា
- (5) Larangan papendeman miwah palebon ring wawengkon Desa Pakraman Kukuh, គាហ្សាតា ត្រីវាវត្តិ បរាបូមិ ។
kaunggahang jeroning pararem.

- 1៤1 ប្រាជ វុបត្តិក្ខត្រេហត្តិកាតិ បិវុវាវត្តិ គាហ្សាតា គាហ្សាតា គាហ្សាតា
- (6) Prade wenten kalayusekaran rikala piodalan ring kahyangan desa, kengin មិន្តិម្មតាមាវា គាហ្សាតា បត្រមត្តិក្សុវា ពេលវុ មេមតិ វិវាតា បិវុវា
mendem tan pasadok, tur patut ngrereh galah mamargi rikala wengi.

ហុបាសិ 127
Pawos 33

- 1៣1 វុវាតា បត្រមត្តិក្សុវា ពេលវុ ហាត្តិក្ខត្រេហត្តិ មេមតិ បិវុវា
- (1) Desa Pakraman Kukuh, ngamanggehang indik cuntaka, mapagamel ring បម្រាស្តហាមា បរិវាតា ហិក្ខុ មេមតិ ពុវាត្រាវា គាហ្សាតា
Pamutus Mahasabha Parisada Hindu Dharma Indonesia.

- 1៣1 ហាហាសាវាតា ពេលវុ គាហ្សាតា គាហ្សាតា មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
- (2) Tatacarane nyulurang kacuntakan, mapagamel kecap sastra agama, kaanutang វិវុវា គាហ្សាតា មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
drestan desa, sane kaingkupin jeroning pararem.

- 1៣1 ឯ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
- (3) Sinalih tunggil krama sane kahanan cuntaka, yan durung utas, tan kalugra ពេលវុ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
nyarubin genah suci druwen desa miwah druwen sowang-sowang krama.

- 131 ឯ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
- (4) Sang mamurug, patut keni dewa danda, manut pararem.

- 1១1 ឯ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ មេមតិ
- (5) Sengker utas cuntaka manut kawentenannya, kasulurang sakadi ring sor មេមតិ មេមតិ ៖
puniki:

- ហ។ គាលយុសិគារកាស៊ីស្យុត្តតាភ្នំ គាលាត្យថៃវី ឌ្រូម្យុត្តតោ មិបុរ តោស្យ
 ha. Kalayusekaran, cuntakannya kaanutang ring drestan desa miwah sastra
 ឌ្រូម្យុស្យុត្តតោ មតុតោមរាបុមិ។
 dresta, kasulurang manut pararem;
- គ។ ពេទ្យស្វាស្យុត្តតាភ្នំ តៃវ៉ៃ រាហិន ពេមិទ្យោសិនី ពេទ្យស្វាស្យុត្តតោ
 na. Ngrajaswala, cuntakannya tigang rahina ngawit saking ngrajaswala, utawi
 សាលមិទ្យោស្យុស្វាស្យុ
 salamin ngrajaswala;
- ឃ។ កុត្តសិ ប្យុទ្យា ហាញេលគវិទ្យៃ រាហិន ពេមិទ្យោសិនី ប្យុទ្យុក
 ca. Ngembasang putra, abulan pitung rahina ngawit saking putrane
 ហិម្មសិ ពេទ្យត្រាស្តតៃវ៉ៃសិនីគិ ឧបតរាហ/ឧបសារា ទ្យោទ្យុត្តតោមិគិ។
 embas, ngantos katiwakin upakara/upacara tutug kambuhan;
- ង។ ការុរុន កាស៊ីស្យុត្តតាភ្នំ ហាញេលគវិទ្យៃ រាហិន ពេមិទ្យោសិនី ការុរុន
 ra. Karuron, cuntakannya abulan pitung rahina ngawit saking karuron,
 ពេទ្យត្រាស្តតៃវ៉ៃសិនី ប្យុយត្រៃទ្យោ
 ngantos katiwakin tirtha pamrayascitta;
- ច។ បវិហាន កាស៊ីស្យុត្តតាភ្នំ ពេទ្យត្រាស្តតោមិបុត្តតោមិគិ
 ka. Pawiwahan, cuntakannya ngantos sampun makala-kalaan;
- ដ។ ពេទ្យ ពេមតាស្យុត្តតាភ្នំ ពេទ្យត្រាស្តតោមិបុត្តតោមិគិ ការុត្តតៃវ៉ៃសិនី
 da. Gamia gamana, cuntakannya ngantos sampun kapalasang, karuntutin
 ហាត្រូត្រាយត្រៃទ្យោ សិក្យុត្តតៃវ៉ៃសិនី បកាមត្រៃបុរ គាល្យុត្តតោ
 antuk mrayascitta sikian, desa pakraman miwah kahyangan desa;
- ឆ។ សាលុ តៃមាលីស្យុត្តតាភ្នំ គាល្យុត្តតៃវ៉ៃសិនី តៃមាលីស្យុត្តតោមិបុរ
 ta. Salah timpal, cuntakannya kapuputang manut kecap sastra agama miwah
 ឌ្រូម្យុត្តតោ
 drestan desa;
- ស។ ហាតត្រៃស្រី កុមារ កុមារី កុមារី កុមារី កុមារី កុមារី កុមារី
 sa. Anak istri mobot malantaran lokika sanggraha kandugi nenten
 គាតៃវ៉ៃសិនី ឧបតរាហ/ឧបសារា បញ្ញត្រាស្តតៃវ៉ៃសិនីស្យុត្តតោមិ
 katiwakin upakara/upacara pabiakawonan, cuntakannya ngantos
 គាតៃវ៉ៃសិនី ឧបតរាហ/ឧបសារា បញ្ញត្រាស្តតៃវ៉ៃសិនី
 katiwakin upakara/upacara pabiakawonan;
- ហ។ ហាតត្រៃស្រី កុមារ កុមារី កុមារី កុមារី កុមារី កុមារី
 ហាតត្រៃស្រី កុមារ កុមារី កុមារី កុមារី កុមារី កុមារី

၂၃၁ မိ အာဇာနည်အား ဟောပြော ။

(7) Sang katiban cuntaka, luwire :

ဟၢ အာဇာနည်အား ဟောပြော ။

ha. Kalayusekaran, sane cuntaka :

၂၃၁ မိ အာဇာနည်အား

၁). Sang kalayusekaran;

၂၃၁ အာဇာနည်အား

၂). Kulawargannya;

၂၃၁ အာဇာနည်အား

၃). Babanjarannya.

ခၢ အာဇာနည်အား မိ အာဇာနည်အား

na. Ngrajaswala, sane cuntaka : sang ngrajaswala punika;

ခၢ အာဇာနည်အား မိ အာဇာနည်အား

ca. Ngembasang putra, sane cuntaka : sang maderbe putra lanang wiadin istri,

ဟောပြော ဟောပြော

utawi yayah renan sang wahu embas;

၃၁ အာဇာနည်အား မိ အာဇာနည်အား

ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi

အာဇာနည်အား

dampati lanang istri;

ခၢ အာဇာနည်အား မိ အာဇာနည်အား

ka. Karuron, sane cuntaka : sang karuron rawuhing lanangnyane;

ခၢ အာဇာနည်အား

da. Gamia gamana, sane cuntaka :

၂၃၁ မိ အာဇာနည်အား

၁). Sang nglaksanayang gamia gamana;

၂၃၁ အာဇာနည်အား

၂). Desa pakramannyane.

ဟၢ အာဇာနည်အား

ta. Salah timpal, sane cuntaka :

၂၃၁ မိ အာဇာနည်အား

၁). Sang nglaksanayang salah timpal;

၂၃၁ အာဇာနည်အား

ហុកសាស្ត្រ១

Pawos 34

- ១៧៧ បេរាវេត្តនិបេតិប ហ្វេបិ បពោកោត្តលោកោយិ មហេមិស្ត្រិស្តោស្ត្រ
- (1) Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagamel kecap sastra
ហេរាម មិហុ ឃ្មុយុត្តេ ។
agama miwah drestan desa.
- ១៧៨ បបឡេសគបពោកោត្តសាស្ត្រិ មនុសោហមុឡាបាបិសាបិ កោត្តោ ។
- (2) Paputusan pangabenan, kasulurang manut pararem sowang-sowang banjar.
- ១៧៩ បពោកោត្ត វិគ្រម កោត្តោ វិស្សស្ត្រិ មនុសោហមុឡាបាបិសាបិ កោត្តោ ។
- (3) Pangingune ring krama banjar, kasulurang manut pararem sowang-sowang banjar.

ហុកសាស្ត្រ១

Palet 4

ហិឡិគ្វាគ្វេ យុត្តោ ។

Indik Manusa Yadnya.

ហុកសាស្ត្រ១

Pawos 35

- ១៧៧ គ្រម វុហោ មិគគាធិ គ្រម កោត្តោ បឡេឡាបិ កោកេ មិហុ វិក្រម វិគ្រម
- (1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
វុស្ត្រិគ្រិគាវិវ ឡេក្រម្រម កោកោយិ វុបសារា ហេត្វេ យុត្តោ សាវត
wenten sinalih tunggil krama nglaksanayang upacara manusa yadnya sane
មក្រម ។
mabuat.
- ១៧៨ ហេសារា បពោកោត្ត ហិគ្វេបិ ហិឡិ វិស្សស្ត្រិ មនុសោហមុឡា
- (2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem.
វុសាបិសាបិ កោត្តោ ។
soang-soang banjar.
- ១៧៩ ឯ បឯ កោកោយិ វុបសារា ហេត្វេ យុត្តោ សាវត មក្រម ។
- (3) Sang pacang nglaksanayang upacara manusa yadnya sane mabuat, mangda
មសាវត្រិ ប្រវេរ កោត្តោ ។
masadok ring prajuru banjar.
- ១៨០ ហេត្វេ យុត្តោ ហិកេ ប្រិសា វុបសារា វុបសារា ឯមតិ កោកោយិ បឡេឡា

បញ្ជាជនស្រីព្រះ
PANCAMAS SARGAH
អង្គការ ព្រះមហាក្សត្រ
SUKERTA TATA PAWONGAN

បញ្ជាទី ១
Palet 1
ហិក្ខិកាបរិច្ចាគាភិ

Indik Pawiwahan.

បញ្ជាទី ១២៥
Pawos 38

១២៥ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
(1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
wenten sinalih tunggil krama sane nglaksanayang upacara pawiwahan.

១២៦ បញ្ជាទី ១២៥ បញ្ជាទី ១២៥ បញ្ជាទី ១២៥ បញ្ជាទី ១២៥ បញ្ជាទី ១២៥
(2) Panglaksanaan pawiwahan, mawit saking :

- ហា បញ្ជាទី ១២៥ បញ្ជាទី ១២៥
- ha. Malantaran papadikan;
- គា បញ្ជាទី ១២៥ បញ្ជាទី ១២៥
- na. Malantaran ngrorod, utawi ngrangkat;
- សា បញ្ជាទី ១២៥ បញ្ជាទី ១២៥
- ca. Malantaran nyentana utawi nyentana nyeburin.

១២៧ ហិក្ខិកាបរិច្ចាគាភិ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
(3) Indik pawiwahan, Desa Pakraman Kukuh ngamanggehang Undang-Undang
ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
miwah Peraturan Pemerintah, sane ngindikang pawiwahan mapagamel kecap
ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
sastra agama tur kaanutang ring drestan desa.

១២៨ អង្គការ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
(4) Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan, mangda
ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ គ្រូ ព្រះមហាក្សត្រ
masadok ring prajuru.

၂၈၂ ပဗိဗာဗာကျာဂက ကာဗကဗါ ဝိ ဂုဏာ ပဗြဗန္ဓကျာ ။

(5) Pawiwahan sane kamanggehang ring Desa Pakraman Kukuh :

ဟၢ ပဗျဗာဗါဗိဗိန္ဒုန္ဒုဗါ ဗြိ ဥပမာ ကာဗိ ဗါဗျာ ပျဗိဗါ ။ ဗကျမ မာ ကာဗိ

ha. Patut kategepin antuk Tri Upaksaksi inggih punika : manusa saksi,

ကျမ မာ ကာဗိ ဗိဗျာ ဂုဏာ မာ ကာဗိ ကာဗိဗိဗိဗျာ

bhuta saksi miwah dewa saksi nganutin agama;

ကၢ ဗကျမ မာ ကာဗိ ဗိဗျာ ဂုဏာ / ဂုဏာ ပဗြဗန္ဓကျာ ပျဗျာ

na. Manusa saksi minakadi prajuru banjar/desa pakraman miwah prajuru

သိဗိဗိဗိဗျာ သိဗိဗိဗျာ ကာဗိဗိဗိဗျာ ပဗိဗာဗာဂက ပျဗိဗါ

dinas, sane nglantur nglikitayang pawiwahane punika;

မၢ ဗကျမ မာ ကာဗိ ဗိဗျာ ဂုဏာ / ဂုဏာ ပဗြဗန္ဓကျာ ပျဗျာ

ca. Taler patut kategepin antuk panyaksi saking krama banjar.

၂၈၂ မကျဗိ ပျာဗျာ ပဗျာ ကာဗိ ဗိဗျာ ဂုဏာ ဝိဗိဗိဗျာ ပဗိဗာဗာ ဗကျမ မာ ကာဗိ

(6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan

မာ ကာဗိ ဝိ ဂုဏာ ပျဗိဗါ ။

sakadi ring sor puniki :

ဟၢ ပဗျာ ကာဗိ ကာဗိဗိဗိဗျာ

ha. Panyaksi ka banjar;

ကၢ ပဗျာ ကာဗိ ကာဗိဗိဗိဗျာ ပဗြဗန္ဓကျာ

na. Panyaksi ka desa pakraman;

မၢ ပဗျာ ကာဗိ ဝိ ပျဗျာ ကာဗိဗိဗိဗျာ / ဂုဏာ ပဗြဗန္ဓကျာ ပျဗျာ သိဗိဗိဗိဗျာ

ca. Panyaksi ring prajuru banjar/desa pakraman miwah prajuru dinas;

ကၢ ပဗိဗိဗိဗိဗျာ ပဗိဗာဗာကျာဂက ဗျာဗိဗိဗိဗျာ ပဗိဗိဗိဗိဗျာ ပဗိဗိဗိဗိဗျာ

ra. Pamekas likita pawiwahan sane, ageng alitipun nganutin pararem

ဗိဗျာ ပဗိဗိဗိဗိဗျာ ကာဗိဗိဗိဗျာ

miwah pamastikan sang ngawawenang.

၂၈၂ ပဗိဗာဗာကျာဂက ဂုဏာ ကာဗိဗိဗိဗျာ ။

(7) Pawiwahan sane nenten kadadosang :

ဟၢ ဝိ မာ ကာဗိ ဂုဏာ ကာဗိဗိဗိဗျာ ကာဗိဗိဗိဗျာ

ha. Ring sameton sodet miwah kuwalon;

ကၢ ဝိ ဂုဏာ ကာဗိ ဂုဏာ ကာဗိဗိဗိဗျာ ကာဗိဗိဗိဗျာ

na. Ring meme bapa rupaka miwah kuwalon;

မၢ ဝိ ကာဗိ သိဗိဗိဗိဗျာ ကာဗိ ဝိ မာ ကာဗိ ကာဗိဗိဗိဗျာ ကာဗိဗိဗိဗျာ

- ca. Pejatine patut kadulurin antuk panglukuan, mapurwaka antuk nglungsur
 𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 geng rena sinampura ring reraman daane, sinambi nunas ggalangan
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 malih pidan babawose pacang kalanturang;
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 ra. Munggwing daging pabligbag babawose salanturnya, mastikayang
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 tatibak palem raraman daane ring raraman lanange, miwah migumang
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 dewasa pawiwahane kapungkur.

𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 Palet 2
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 Indik Nyapihan.
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 Pawos 40

- 1𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 (1) Prajuru desa minakadi prajuru banjar pakraman, wenang sareng mawosin miwah
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 nitenin yan wenten sinalih tunggil krama sane mapikarsa pacang palas marabi,
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 mangda nenten kadurusan dados Nyapihan.
 1𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 (2) Yan krama inucap kukuh ring pikarsannya, desa minakadi banjar pakraman,
 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 nenten sumakuta ring pamarginnya.
 1𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀲𑀸𑀓𑀲𑀸𑀓𑀲𑀸𑀓
 (3) Saderenge pastika polih pamutus saking sang ngawawenang minakadi Sang

រាជរដ្ឋាភិបាលកម្ពុជា
Rumawos (Pengadilan Negeri), krama inucap manggeh keni tategenan krama
សភាសាលាដំបូង
sakadi nguni.

បញ្ជីលេខ
Palet 3
ហិរញ្ញវត្ថុ
Indik Sentana
បទបញ្ជា
Pawos 41

១៧៧ ឯកសារបញ្ជីលេខ ១៧៧ ហិរញ្ញវត្ថុ ៖

(1) Sentana wenten kalih soroh inggih punika :

ហា ប្រទេសឯកសារ ហិរញ្ញវត្ថុ ឯកសារ/ហិរញ្ញវត្ថុ សាមីស្រី

ha. Pratisentana inggih punika sentana lanang/istri sane metu saking
បរិបទសាមីស្រី

pawiwahan sane sah;

គា ឯកសារ បរិបទសាមីស្រី ឯកសារ ឯកសារ/ហិរញ្ញវត្ថុ សាមីស្រី

na. Sentana paperasan inggih punika sentana lanang/istri sane wenten
សេចក្តីសម្រេច ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
sangkaning ngedih sentana, maduluran antuk upasaksi sekala lan niskala;

សា ឯកសារ ហិរញ្ញវត្ថុ ប្រទេសឯកសារ បទបញ្ជាសាមីស្រី

ca. Sentana rajeg inggih punika sentana wadon sane karajegang pinaka
ប្រុស
purusa.

១៧៨ ឯកសារ សាមីស្រី បរិបទសាមីស្រី ឯកសារ ឯកសារ ឯកសារ ឯកសារ

(2) Sentana sane metu saking pawiwahan tan sah, mangda linggihnyane pastika patut
សេចក្តីសម្រេច ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

kategepin antuk sangaskara manut sastra agama miwah dresta.

១៧៩ គ្រូបង្គោល ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

(3) Krama desa kengin ngrajegang sentana rajeg, yadiastun sampun maderbe sentana

លាង។

lanang.

១៩១ បរិហហរ្យាភ ៗគន្ធិត្រៀម្នីគន្ធិស្របបំពេ ហិរ្យស្រុកក្រីង

(4) Pawiwahan sane nenten ngwetuang sentana, kulawarga inucap kengin ngedih
ស្រុក ៖

sentana :

ហ្ន គាប្រមេសនី ស្របបំពេ គាប្រមេសនី បិរិវ ហេមស្រុកក្រីង

ha. Kapratama, saking kulawarga kapurusa sane pinih tampek pakilit
បស្របបំពេ

pakulawargan;

គា គាបិ គាបិ ប្រាម ៗគន្ធិត្រៀម្នីស្របបំពេ ប្រមេសនី

na. Kaping kalih, prade nenten wenten kulawarga purusa, dados ngedih
ស្រុក សនី ស្របបំពេ ប្រមេសនី

sentana saking kulawarga pradhana;

សា គាបិ ហិរ្យស្រុក ហេម ៗគន្ធិត្រៀម្នីស្រុក ស្របបំពេ ប្រមេសនី

ca. Kaping tiga, prade taler nenten wenten saking kulawarga pradhana, dados
ក្រីង ស្រុក សនី ស្រុក

ngedih sentana sakama-kama.

១៩១ គាប្រមេសនី គាបិ គាបិ ប្រាម ៖

(5) Kadadosang ngarajegang sentana rajeg, prade :

ហ្ន សាមគ្គី គាបិ គាបិ គាបិ ស្រុក ប្រមេសនី

ha. Sampun kamanggehang dados pratisentana purusa;

គា បរិហហរ្យាភ ហិរ្យស្រុក គាប្រមេសនី បរិហហរ្យាភ

na. Pamargin pawiwahane kapungkur, pawiwahan kaceburin;

សា សំ គាបិ ស្រុក គាបិ ប្រមេសនី ប្រមេសនី

ca. Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha
គាប្រមេសនី បរិហហរ្យាភ ប្រមេសនី

lantur kasiarang ring wawengkon Desa Pakraman Kukuh.

မဃသုတ်ကျမ်း

SASTHAS SARGAH

သုက္ခတေ ဗဟုပဏ္ဍိတမာရိ

SUKERTA TATA PALEMAHAN

ပဏ္ဍိတမာရိ

Palet 1

ဟိန္ဒူနိဂါမိတေ ဗဟုပဏ္ဍိတမာရိ

Indik Karang, Tegal, lan Carik.

ပဏ္ဍိတမာရိ

Pawos 45

- ၁၃၁ ကြမ္မာ ဂုဏ်သုက္ခတေ ဗဟုပဏ္ဍိတမာရိ ဂုဏ်သုက္ခတေ ဗဟုပဏ္ဍိတမာရိ
(1) Krama desa sane ngamong karang desa utawi karang pumahan ngraga, patut တေဟိန္ဒူနိဂါမိတေ ဗဟုပဏ္ဍိတမာရိ/ဗဟုပဏ္ဍိတမာရိ ဂုဏ်သုက္ခတေ ဗဟုပဏ္ဍိတမာရိ
ngwatesin karangnya sowang-sowang antuk pagehan/turus utawi tembok, ဗဟုပဏ္ဍိတမာရိ
mangda pakantenannya asri.
- ၁၃၂ ဗဟုပဏ္ဍိတမာရိ ဗဟုပဏ္ဍိတမာရိ ဂုဏ်သုက္ခတေ ဗဟုပဏ္ဍိတမာရိ
(2) Watese sane atep patut kapiara olih krama sane magenah ring tebenan, ဗဟုပဏ္ဍိတမာရိ
မာရိ ဗဟုပဏ္ဍိတမာရိ ဗဟုပဏ္ဍိတမာရိ
sane manut dresta kabawos magaleng kaluan.
- ၁၃၃ ပုဂံသုက္ခတေ ဗဟုပဏ္ဍိတမာရိ/ဗဟုပဏ္ဍိတမာရိ ဂုဏ်သုက္ခတေ ဗဟုပဏ္ဍိတမာရိ
(3) Prade karasayang pagehan/turus inucap nglikadin, yan pada arsa panyandinge, ဗဟုပဏ္ဍိတမာရိ
ဗဟုပဏ္ဍိတမာရိ ဗဟုပဏ္ဍိတမာရိ ဗဟုပဏ္ဍိတမာရိ
watese kengin ngangen pinget utawi pracihna pal saking agraria, sakewanten ဗဟုပဏ္ဍိတမာရိ
မာရိ ဗဟုပဏ္ဍိတမာရိ/ဗဟုပဏ္ဍိတမာရိ
kasaksi antuk prajuru desa/banjar pakraman.
- ၁၃၄ ပုဂံသုက္ခတေ ဗဟုပဏ္ဍိတမာရိ ဗဟုပဏ္ဍိတမာရိ
(4) Prade wenten karang kabebeng, mangda kautsahayang wenten pamesuannya ဗဟုပဏ္ဍိတမာရိ
မာရိ ဗဟုပဏ္ဍိတမာရိ
sane pastika.

ບາງສາສິນ 136

Pawos 46

171 ມີສາລິນ ອຸໂມສານ/ ທາງບາງສາສິນ ທາງສິນທິ ມີ

(1) Sinalih tunggil krama desa/banjar pakraman, nenten kalugra :

171 ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ/ ທາງບາງສາສິນ/ ທາງບາງສາສິນ

ha. Ngalah-alah margi, karang desa, tegal ayahan desa, tegal/carik krama

ນິທິສາສິນ ທາງບາງສາສິນ

liyan, lan sakancan punika;

ka ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

na. Ngalah-alah tegak kahyangan, setra lan sakancan tegak sane sinanggeh
ທາງສິນ

suci.

172 ບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

(2) Prade wenten mamurug kecape ring ajeng, sang mamurug, patut ngwaliang tanah

ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak

ທາງສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

suci inucap, taler patut karuntutin antuk dewa danda miwah artha danda,

ທາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

sane kasulurang manut pararem.

ບາງສາສິນ 137

Palet 2

ທາງສິນທິ ທາງບາງສາສິນ

Indik Papayonan

ບາງສາສິນ 137

Pawos 47

171 ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

(1) Ngawit nandur papayonan minakadi tanem tuwuh, patut adepa agung

ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

ngajeroang saking wates; papayonan minakadi tanem tuwuh sane jantos

ທາງບາງສາສິນ ທາງບາງສາສິນ ທາງບາງສາສິນ

ngliwat wates, wenang kasepatgantungin.

121

ບບາລາຄຽາກຸ ຕາຕາລິສູ ອາລິສູ ມີສາລາ ມີ ຫຼຸກບາລີ

(2)

Papayonan sane ngungkulin mawastu mayanin ka pisaga, sang nruwenang

ບບາລາຄຽາກຸ ສາບາອາລາ ອ່າ ສາລິນີ ອບິນາ ອາລາ ອາລາ ອາລາ

papayonan inucap patut kawara tur kairing mapiguman antuk sang rumasa

ສາລິນີ ອາລາ ອາລາ ອາລາ ມີ ຫຼຸກບາລີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor wit

ບບາລາຄຽາກຸ ມີສາລາ

papayonane punika.

122

ປາກ ສາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

(3)

Prade sampun kawara taler tan wenten utsahan sang nruwenang, sang rumasa

ສາລິນີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

katetehan wenang masadok ring prajuru, tur risampune kaparitas kandugi

ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

wenten lalugrahan prajuru, wahu wit papayonane punika kengin karebah,

ສາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

sakewanten panukun patin wit papayonane punika patut katahur olih sang

ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

rumasa katetehan manut panglokikan prajuru, tur wit papayonane sane

ສາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

karebah punika, kasukserah ring sang nruwenang.

131

ມີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

(4)

Sang patut keni pamidanda panyangaskara saha prabea manut pararem, marep

ມີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

ring wawangunan sane karubuhan, luwire :

ມີ ຫຼຸກບາລີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

ha. Sang nruwenang wit papayonan sane sinanggeh mayanin, prade pungkat

ບາລີ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

padidi tur ngrubuhin wawangunan krama tiosan;

ສາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wawangunan

ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ ອາລາ

krama tiosan.

១១) គ្រូម រុករា បង្ហាញមតិ គ្រូម បង្ហាញនូវ មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 (5) Krama desa patut ngamanggehang kawredian tanem tuwuh sane ngawinang
 រុករា មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 desane asri tur lestari sane kawastanin Bhutahita, sane matesges kalestarian
 លើកលែងតែ មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល

lingkungan hidup.

១២) សិរី មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 (6) Sinalih tunggil krama sane pacang ngrebah papayonan minakadi tanem tuwuh
 មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring
 មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 prajuru desa pakraman.

បញ្ជី ១២

Palet 3

ហិរិយាបតិកា

Indik Wawangunan

បុរាណវិទ្យា

Pawos 48

១៣) គ្រូម មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល

(1) Nangken ngwangun, sowang-sowang krama patut :

ហ) មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល

ha. Masadok ring prajuru, pamekas marep ring wawangunan sane
 មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 mapanyaitan minakadi menengin wates;

គ) មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល

na. Ngangge Asta Bhumi miwah gagulak Asta Kosali, sanistannya manut ring
 មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល មន្ទិល
 patitise ka niskala.

161
 (2) Prade wawangunane jantos nyayubin ka pisaga, bilih-bilih temboke ring telenging
 bali sira mi sapa sapa kasebana ing kasebana ing kasebana ing kasebana ing kasebana
 wates, risampune kawara tur kairing mapiguman taler tan wenten utsahan sang
 kudu bali kasebana kasebana kasebana kasebana kasebana kasebana kasebana kasebana
 nruwenang, kangkat kasadokang ring prajuru; sasampune kaparitas tur wenten
 lalugrahan prajuru, sang nruwenang wawangunan wenang keni danda manut
 banyu ing kasebana kasebana kasebana kasebana kasebana kasebana kasebana kasebana
 pararem, tur tembok inucap patut kagubar olih sang nruwenang,
 sanistannya mangda kakaryanang abangan.

Palet 4
 Indik Wawalungan
 Pawos 49

162
 (1) Sahanan warga desa sane miara wawalungan : bawi, banteng lan sakanan punika,
 mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten
 ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing
 ngletehin kahyangan.

163
 (2) Prade wenten wawalungan malumbar utawi ngeleb tur ngrusak karang utawi
 pabianan krama sewosan, risampune kawara taler nenten wenten utsahan

သဗ္ဗမေတ္တာ
SAPTAMAS SARGAH
ဝိသာက ဝေဒနာပိတေ

WICARA LAN PAMIDANDA

ပဏ္ဍိတ ၁၂၃၁

Palet 1

ဟိန္ဒူဝိသာက

Indik Wicara

ပာလာမီ ၁၅၅

Pawos 52

- ၁၂၃၁ သုက ဝိန္ဒိ ဝေဒနာပိတေ ဝိသာကဝိသာက ပဏ္ဍိတေ ပဏ္ဍိတေ
- (1) Sane wenang mawosin wicara ring wawengkon Desa Pakraman Kukuh, ဟိန္ဒူ ပုဂ္ဂိုလ် ပြုစုရာ ဝေဒနာပိတေ ပဏ္ဍိတေ ဝိသာက ဝေဒနာပိတေ။
inggih punika prajuru desa pakraman maka miwah kerta desa.
- ၁၂၃၂ ပုဂ္ဂိုလ် ဝိသာက ဝေဒနာပိတေ ပဏ္ဍိတေ ဝေဒနာပိတေ ဝေဒနာပိတေ
- (2) Prade sang mawicara tan cumpu ring pamutus kerta desa, kengin nunasang ring ဝေဒနာပိတေ ပဏ္ဍိတေ ဝေဒနာပိတေ။
Majelis Desa Pakraman manut dudonan.
- ၁၂၃၃ သဗ္ဗမေတ္တာ သုက ဝိသာက ဝေဒနာပိတေ ဝေဒနာပိတေ ဝေဒနာပိတေ
- (3) Sahanan wicara sane mawit saking kacorahan sakaluwire sane sinanggeh ဝေဒနာပိတေ ဝေဒနာပိတေ ပဏ္ဍိတေ ဝိသာက ပဏ္ဍိတေ / ဝေဒနာပိတေ ပဏ္ဍိတေ။
nungkasin daging awig-awig, pasuara miwah pararem desa/banjar pakraman, ပဏ္ဍိတေ ဝေဒနာပိတေ ပဏ္ဍိတေ ပဏ္ဍိတေ ပဏ္ဍိတေ။
patut digelis kabawosin olih prajuru, nenten nyantos pasadok malih.
- ၁၂၃၄ သဗ္ဗမေတ္တာ သုက ဝိသာက ဝေဒနာပိတေ ဝေဒနာပိတေ ဝေဒနာပိတေ
- (4) Sajaba wicara sakadi ring ajeng, patut nyantosin pasadok sang nunas bawos.
- ၁၂၃၅ ပဏ္ဍိတေ ဝေဒနာပိတေ ဝေဒနာပိတေ ဝေဒနာပိတေ ဝေဒနာပိတေ
- (5) Panepase mangda pastika nyantenang iwang patut malarapan Tripramana, inggih ပုဂ္ဂိုလ် : သဗ္ဗမေတ္တာ ဝေဒနာပိတေ ပဏ္ဍိတေ ပဏ္ဍိတေ ပဏ္ဍိတေ။
punika : saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta.

ပဏ္ဍိတါဝါ

Palet 2

ဟိန္ဒါကောပိယဏ္ဍိ

Indik Pamidanda.

ပာပာမါဝါ

Pawos 53

၁၆၁၁ ၎ာက/ကောဏ္ဍာ၎ာပိခါ ခါကခါ ပပိယဏ္ဍိ ဝါ ပဲက ၎ာက/ကောဏ္ဍာမာက မိမိပါ။

(1) Desa/banjare, wenang nibakang pamidanda ring warga desa/banjar sane sisip.

၁၆၁၂ ဟိန္ဒါကောပိယဏ္ဍိ ဟိန္ဒါပိ ဟိန္ဒါကောပိယဏ္ဍိမိ ၎ာပာပိပုဏ္ဍိ

(2) Tatibak pamidanda inucap ring ajeng, kalaksanayang olih prajuru.

၁၆၁၃ ကောပိယဏ္ဍိပုဏ္ဍိ

(3) Bacakan pamidanda, luwire :

ဟါ ပာပာမာကောပိယဏ္ဍိမိမိပါ။

ha. Ayahan panukun kasisipan;

ခါ ခဲမ ဝဏ္ဍိ မဟာ ပခါကောပိယဏ္ဍိမိပုဏ္ဍိ ပခါကောပိယဏ္ဍိမိပါ။

na. Artha danda saha panikelnya, miwah panikel paturunan;

မာ ပကာကောပိယဏ္ဍိပုဏ္ဍိ

ca. Panyangaskara (panyucian);

ဂါ ကောပိယဏ္ဍိ

ra. Karampag;

ခါ ကောပိယဏ္ဍိ

ka. Kasepekang;

ခါ ကောပိယဏ္ဍိမိပုဏ္ဍိ ၎ာက ဝါ ကောပိယဏ္ဍိမိပုဏ္ဍိ ပာပာမာပုဏ္ဍိ

da. Kawusanang makrama desa tur sang nglinggihin karang ayahan desa,

ခါ ကောပိယဏ္ဍိမိပုဏ္ဍိ ၎ာက ပာပိယဏ္ဍိ

karang ayahannya kawaliang ring desa pakraman.

၁၆၁၄ ပပိယဏ္ဍိ မာက ကောပိယဏ္ဍိ ပာပိယဏ္ဍိမိပုဏ္ဍိ

(4) Pamidanda sane katiwakang patut masor singgih, manut kasisipan.

၁၆၁၅ ခါကောပိယဏ္ဍိမိပုဏ္ဍိ ပပိယဏ္ဍိမိပုဏ္ဍိ ၎ာက မာပိယဏ္ဍိမိပုဏ္ဍိ

(5) Jinah utawi arthabrana pamidanda, ngranjing dados druwén desa/banjar

ပာပိယဏ္ဍိ

pakraman.

ပုဂံပရိယတ္တိ

Pawos 55

၂၄၅ ပုဂံပရိယတ္တိ ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 (1) Prade sang pacang karampag mialangin pamargin pangrampagan inucap, mawastu
 သာယာဝတီပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 sampun tan nganutin linging awig-awig, krama inucap wenang kasepekang.

၂၄၆ ယုဂံပရိယတ္တိ ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 (2) Yan krama inucap manggeh piwal yadiastun sajeroning makudang-kudang
 ပုဂံပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 paruman sampun kawehin patinget sakewanten manggeh piwal, tan wenten
 ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 pamargi sewos, sajawaning krama inucap kawusanang makrama desa/banjar
 ယုဂံပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 tur sang nglinggihin karang ayahan desa, karang ayahnya kawaliang ring desa
 ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 pakraman.

၂၄၇ ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 (3) Pangrampagan inucap ring ajeng kabawos buntas, risampun sang keni
 ပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ

pangrampagan punika :

ဟ။ ကရုဏာမူပုဏ္ဏား မိနာယုဂံပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ

ha. Nunas geng rena sinampura ring ajeng krama desa/banjar pakraman,
 ဟူဠုဏာကရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 riantukan piwal ring pasubaya sane pecak sampun kararemin;

က။ ကရုဏာမူပုဏ္ဏား မိနာယုဂံပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ

na. Nahur pangargan panguwak pasubaya sadaweg pacang karampag,
 ကာဠုယုဂံပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိပရိယတ္တိ
 kadulurin antuk prayascitta.

ဟံၤန့ၣ်ပုၤမဲၤ ၼ ပုၤဂ့ၣ်ၤ ဂုၤအံၤ ပၤန့ၣ်ပုၤမဲၤ ၼ
ha. Kapratama : prajuru desa pakraman :

ဣၤဂုၤအံၤ ဝဲၤအံၤဗျူၤကျဲၤ
Bandesa Adat Kukuh,

ဟံၤ ဝဲၤဂုၤအံၤ ဗျူၤကျဲၤ
I Gede Subawa

နၢၤ နၢၤပီၤ နၢၤလိၣ် ၼ ပုၤဂ့ၣ်ၤ ဂုၤအံၤ ဝဲၤအံၤဗျူၤကျဲၤ နၢၤနၢၤမိၤ ၼ
na. Kaping kalih : prajuru desa dinas maka saksi :

ပီၤဣၤနီၤဗျူၤကျဲၤ
Perbekel Kukuh,

ဟံၤ နီၤဗျူၤကျဲၤ ဣၤကျဲၤဗျူၤကျဲၤ
I Ketut Budiarta

မၤ နၢၤပီၤ ဖါၤဝဲၤ ၼ နၢၤမိၤနၢၤနီၤဂုၤအံၤလိၣ် ၼ
ca. Kaping tiga : kawikanin olih :

ဣၤ နီၤဗျူၤ မၤဒီၤလိၣ်ဗျူၤကျဲၤ ဂုၤအံၤ ပၤန့ၣ်ပုၤမဲၤမၤဝဲၤအံၤ
1). Ketua Majelis Alit Desa Pakraman Kecamatan Marga,

ဂုၤအံၤဝဲၤမိၤ ဟံၤအံၤ ဣၤကျဲၤဗျူၤကျဲၤ ဝဲၤဂုၤအံၤဗျူၤကျဲၤ
Drs. Ida Bagus Anom

၂၀၂၁

ဤ စာမျှော်စာ
2). Camat Marga,

ဟိ ဓာန ဝန်ကြီးဌာန
I Made Murdika, S.STP

ကပိတပ် : ကပိတပ်
ra. Kaping pat : kapikukuh oleh :

ဤ ကော်မတီဝင်
1). Ketua Majelis Madya Desa Pakraman Kabupaten Tabanan,

ဤ ကော်မတီဝင်
Drs. I Wayan Tontra

ဤ ကော်မတီဝင်
2). Ketua Parisada Hindu Dharma Indonesia Kabupaten Tabanan,

ဤ ကော်မတီဝင်
Drs. I Wayan Tontra

ဤ ကော်မတီဝင်
3). Kepala Kantor Kementerian Agama Kabupaten Tabanan,

ဟိ ဓာန ဝန်ကြီးဌာန
I Made Jendra, S.Pd

ဗိုဏ်းစီမံကိန်း
MURDDHANING PAMIKUKUH
နယုပတိ ဗဟုကဏ္ဍ
BUPATI TABANAN,

နိ ပုဗ္ဗ ငန္တ ဝိယသ္မတိ ငမိဂုဏ္ဍိ
NI PUTU EKA WIRYASTUTI, S.Sos

မိကဏ္ဍ ဝိသုဒ္ဓိ နိသမ္မတိ
Mengetahui dan telah dicatitkan :

ရက်စွဲ :
Tanggal :
ရက်စွဲ :
Reg. Nomor :

ဗဟုကဏ္ဍ ဝိသုဒ္ဓိ နိသမ္မတိ
Kepala Bagian Hukum dan HAM Setda Kabupaten Tabanan,

နိ ဂုဏ္ဍိ ဝိသုဒ္ဓိ နိသမ္မတိ
I G A PT Sumarptni, SH, M.Si

ဣပိဟ၏ ဣပိဟ၏ ၊
LEPIHAN-LEPIHAN :

ဣပိဟ၏ ၁၈၅

LEPIHAN I

ပြည်အေးက ပထမအဖွဲ့ဝင် အဖွဲ့ဝင်အဖွဲ့ဝင် ပြည်အေးက

PRAWARTAKA PANYURATAN AWIG-AWIG DESA PAKRAMAN KUKUH

ပိုင်ဆိုင်သူ : ကျေးရွာ အုပ်စု
Penanggung Jawab : Bandesa Adat Kukuh.

၁၈၅ ပြင်ဆင်သူ ၊

(1) Penasehat :
ဟန်အောင်အောင် ကျေးရွာ
ha. Anak Agung Ngurah Putra
ကျေးရွာအုပ်စုဝန်ကြီး၊ ဟန်အောင်အောင် ပြည်အေးက
na. Drs. I Gusti Made Purnayasa, SH, M.Si

၁၈၅ ပြည်အေးက ၊

(2) Prawartaka :
ဟန်အောင်အောင် ၊ ဟန်အောင်အောင် ကျေးရွာ
ha. Ketua : I Nyoman Rai Sapta Adi, SE
ကျေးရွာအုပ်စုဝန်ကြီး ၊ ဟန်အောင်အောင်
na. Wakil Ketua : I Ketut Murjana
ကျေးရွာအုပ်စုဝန်ကြီး ၊ ကျေးရွာအုပ်စု
ca. Sekretaris : Dewa Made Suparta

၁၈၅ ပြည်အေးက ၊

(3) Parhyangan :
ဟန်အောင်အောင် ၊ ကျေးရွာအုပ်စု
ha. Ketua : Drs. I Gusti Ngurah Rai Pujayasa, S.Pd
ကျေးရွာအုပ်စုဝန်ကြီး ၊ ဟန်အောင်အောင်
na. Sekretaris : I Gede Subawa
ကျေးရွာအုပ်စုဝန်ကြီး ၊ ဟန်အောင်အောင်
ca. Anggota : I Gusti Putu Sayang Yadnya Negara

131 ហុំហាតាតា ៖

(4) Pawongan :

- ហាតាតាតា ៖ ហិ តាតាតាតា កាតាតាតា
- ha. Ketua : I Ketut Budiarta
- តា កាតាតាតាតា ៖ ហិ កាតាតាតាតា តាតាតាតា
- na. Sekretaris : I Putu Kota Artawan
- សា ហាតាតាតា ៖ ហិ ហាតាតា ហិ តាតាតា
- ca. Anggota : I Wayan Widiadnyana

131 ហាតាតាតា ៖

(5) Palemahan :

- ហាតាតាតា ៖ ហិ ហាតាតា តាតាតាតាតាតាតាតាតា
- ha. Ketua : I Wayan Subagia, S.Pd
- តា កាតាតាតាតា ៖ ហិ ហាតាតា តាតាតា
- na. Sekretaris : I Wayan Sudiarsa
- សា ហាតាតាតា ៖ កាតាតាតាតា ហិ កាតាតាតាតា តាតាតាតា
- ca. Anggota : Drs. I Nyoman Darmayasa

ဗျူဟာစာပေ

LEPIHAN II

ဖာရိသမာဓိ ကြာမ ဝေဒနာမန္တိ ဂမာဏ ပဗြဟ္မန္တရံ။

TATINASAN NYASA LAN SASANTI DESA PAKRAMAN KUKUH

၂၈၁။ မိဏိဒ ကျေ လိမ္မာ ဖာရိသမာဓိ ။

(1) Sibeh Bucu Lima, mateges :

ဟ။ ဂမာဏ ပဗြဟ္မန္တရံ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ဝေဒနာမိဗဒ္ဒ

ha. Desa Pakraman Kukuh mapikukuh antuk Pancasila, Dasar miwah
သံဃာဓမ္မာဓိ ဂမာဏ ပဗြဟ္မန္တရံ။

Darsanan Jagat Republik Indonesia.

ခ။ မိဏိဒ ကျေ လိမ္မာ ဖာရိသမာဓိ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

na. Sajeroning nyungkemin Agama Hindu, krama Desa Pakraman Kukuh,
ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ။
mapikukuh antuk Panca Sraddha.

၂၈၂။ ဗျူဟာစာပေ ။ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

(2) Ongkara mateges : krama Desa Pakraman Kukuh, nyungkemin miwah
ဗျူဟာစာပေ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ။

nginggilang Ida Sang Hyang Widi Wasa.

၂၈၃။ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ။ မိဏိဒ ကျေ လိမ္မာ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

(3) Padi lan Kapas, mateges : sajeroning ngupadi jagadhita sane matiti pangancan
ဟန္တုဗျာဏ္ဍာဏီ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ဂမာဏ ပဗြဟ္မန္တရံ ဖာရိသမာဓိ
antuk Dharma, Artha, Kama, krama Desa Pakraman Kukuh, tan mari
ဗျူဟာစာပေ ဂမာဏ ပဗြဟ္မန္တရံ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ။

nglimbakang bhoga miwah upabhoga minakadi sandang pangan.

၂၈၄။ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ။ မိဏိဒ ကျေ လိမ္မာ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

(4) Candi Bentar saha panyenger pinaka Baladika pikukuh ngajegang kalanggengan
ဟန္တုဗျာဏ္ဍာဏီ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ဂမာဏ ပဗြဟ္မန္တရံ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

Yasa Kerthi, sekala niskala ngulati Jagadhita.

၂၈၅။ ဗျူဟာစာပေ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ။ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

(5) Undag metangga telu mateges ngajegang Tri Hita Karana.

၂၈၆။ ဝေဒနာမန္တိ ဟန္တုဗျာဏ္ဍာဏီ ။ မိဏိဒ ကျေ လိမ္မာ ဖာရိသမာဓိ ဂမာဏ ပဗြဟ္မန္တရံ။

(6) Pinggel sambung sinambung, mateges : nyikiang krama Desa Pakraman Kukuh

မဟာ ပရိဝိဇ္ဇာက္ခိယိ မိဒါကာနိ ကျင့် ဂုဏ် ပရိယောဂန ကာဏဂဟန္တာက္ခိယိ။
saha pakilitannya ring sajeroning nyujur desa pakraman sane kabawos Santhi.

၂၈၅

မိဒါကာနိ ဝိသိသိယိ ဝိသိသိယိ ဝိသိသိယိ ဝိသိသိယိ ဝိသိသိယိ ဝိသိသိယိ

(7)

Sasanti : Eka Dharma Raharja, mateses : asiki kapatutan madasar antuk
ဆောင်း ဝိသိသိယိ ကျင့် ကာဏဂဟန္တာက္ခိယိ ပရိယောဂန။
agama hindu, anggen ngruruh karahajengan jagat Desa Pakraman Kukuh.

ဗြဟ္မစာအုပ်
LEPIHAN III

ပိတောက်မြို့နယ်၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်

PETA WAWIDANGAN DESA PAKRAMAN KUKUH

